


Rawija Kahawi

မိတ်ဆွေကောင်း






Tu ka hawi thung ah ade phi sai
di Takaii e ci hai Khangsing
kaseng rawija asa hawi.

လှပသောတောအုပ်တစ်အုပ်မှာ သိပ်ချစ်ကြတဲ့
ကျားကလေးမောင်နီနဲ့ ခြင်္သေ့ကလေးမောင်ဝါတို့ ရှိကြတယ်။



Ninong katyi, Sauilau Takaii e ci
ni Khangsing kaseng tei a kung
tei heng adong.

တစ်နေ့တော့ မြေခွေးတစ်ကောင်က ကျားကလေးမောင်နှိုနဲ့
ခြင်သွေးကလေးမောင်ဝါကို ရန်တိုက်ပေးဖို့အကြံရှိသတဲ့ကွယ်။



Sauī lau Takai e ci tei, “nang lau
athali rai vi di” na khang
khangsing Kaseng lau thui vi.

မြေခွေးက ကျားကလေးမောင်နီဆီသွားပြီး “နင်က
အပျင်းထူတယ်လို့ ခြင်္သေ့ကလေးမောင်ဝါက ပြောတယ်။”




Khangsing kaseng tei ma,
“nang lau ta-aw rhau rai vi di” na
khang Takaii e ci lau thui vi.

မြေခွေးက ခြင်္သေ့ကလေးမောင်ဝါဆိုကိုလည်းသွားပြီး
“မင်းက အစားကြီးတယ်လို့ ကျားကလေးမောင်နီကပြောတယ်”




Takaii e ci ni Khangsing kaseng
lau, Sauirho yng hawi khang, a
rho atalau hoi y dy. Ja ni ying rhe
ahaw tho hoi y dy.

ပြောဖန်များတဲ့အခါ ကျားနဲ့ခြင်္သေ့ဟာ မြေခွေးရဲ့စကားကို
ယုံပြီး တစ်ကောင်နဲ့တစ်ကောင် စကားမပြောကြတော့ဘူး။
အရင်လိုလည်း မပျော်ရွှင်ကြတော့ဘူး။




Ninong katyi, a ting hawi di
lau, Sau i akung tei di ka na
di ny hawi.

တစ်နေ့တော့ ခြင်္သေ့ကလေးမောင်ဝါနဲ့ ကျားကလေးမောင်နီဟာ
မျက်နှာချင်းဆိုင်တွေ့ဆုံပြီး မေးကြတဲ့အခါ မြေခွေးရဲ့စကားဟာ
မဟုတ်မမှန်ကြောင်း သိသွားကြတယ်။



Takaii e ci hai Khangsing kaseng
ni akei y di nu di katyi lau, Sau
lau rhih khang arhui.

ကျားကလေးမောင်နီနဲ့ ခြင်္သေ့ကလေးမောင်ဝါတို့ဟာ
ရန်မဖြစ်ဘဲ ချစ်ခင်စွာနေတာကို မြေခွေးတွေ့တော့
ကြောက်လန့်ပြီးပြေးလေသတဲ့။



Hungying katyi ying hai, Takaii
e ci ni Khangsing kaseng lau ade
jaw ja khang aung hawi.

အဲဒီကစပြီး ကျားကလေးမောင်နီနဲ့ ခြင်္သေ့ကလေးမောင်ဝါတို့ဟာ
အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြတော့တယ်။



လီခမ် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H.M FOUNDATION

